



17/11/1977

*[Faint handwritten Burmese script]*

[illegible]

ਅੰਤਰਿ ਪੰਥਕੀ ਬਾਇਲੀ ਪੁਤ੍ਰੀ ਸਰਸਵਤੀ

*[Faint handwritten text at the bottom of the page]*

...သို့မဟုတ် အခြားဘက်မှ လက်ခံရရှိသော အထောက်အကူများကို အသုံးပြုရန် နားလည်ရန် လိုအပ်ပါသည်။

[illegible]

မိမိတို့အားလုံးပါဝင်သော အသံအသွယ်များကို  
အသံအသွယ်များကို အသံအသွယ်များကို  
အသံအသွယ်များကို အသံအသွယ်များကို  
အသံအသွယ်များကို အသံအသွယ်များကို  
အသံအသွယ်များကို အသံအသွယ်များကို

အသံအသွယ်များကို အသံအသွယ်များကို  
အသံအသွယ်များကို အသံအသွယ်များကို  
အသံအသွယ်များကို အသံအသွယ်များကို  
အသံအသွယ်များကို အသံအသွယ်များကို  
အသံအသွယ်များကို အသံအသွယ်များကို

[illegible][illegible]

1035

ပထမဆုံးကလေးပညာပြုကြရာမှာ မိဘမိဘကလေး  
 ကိုလေးကလေးကိုလေးကလေးကလေးကလေးကလေးကလေးကလေးကလေး  
 မိလေးမိလေးမိလေးမိလေးမိလေးမိလေးမိလေးမိလေး  
 ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး

ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး  
 ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး  
 ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး  
 ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး

...  
...  
...  
...  
...  
...  
...  
...  
...  
...

Handwritten Burmese script on aged paper, likely a manuscript or historical document. The text is written in a cursive style and appears to be a continuation from the previous page.

၁၈၇၂ ခု၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ၊ ပုသိမ်၊ မန္တလေး

အထွေထွေ အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ်

အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ်

အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ်

အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ်

၁၈၇၂ ခု၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ၊ ပုသိမ်၊ မန္တလေး

အထွေထွေ အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ်

အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ်

အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ်

အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ် အကျဉ်းချုပ်



၁။ နိမိတ်တို့ကို သိမြင်ရန် အလှူအတန်းတို့ကို ပြုလုပ်ရန်  
၂။ နိမိတ်တို့ကို သိမြင်ရန် အလှူအတန်းတို့ကို ပြုလုပ်ရန်  
၃။ နိမိတ်တို့ကို သိမြင်ရန် အလှူအတန်းတို့ကို ပြုလုပ်ရန်  
၄။ နိမိတ်တို့ကို သိမြင်ရန် အလှူအတန်းတို့ကို ပြုလုပ်ရန်

၅။ နိမိတ်တို့ကို သိမြင်ရန် အလှူအတန်းတို့ကို ပြုလုပ်ရန်  
၆။ နိမိတ်တို့ကို သိမြင်ရန် အလှူအတန်းတို့ကို ပြုလုပ်ရန်  
၇။ နိမိတ်တို့ကို သိမြင်ရန် အလှူအတန်းတို့ကို ပြုလုပ်ရန်  
၈။ နိမိတ်တို့ကို သိမြင်ရန် အလှူအတန်းတို့ကို ပြုလုပ်ရန်

[illegible]

၂၀၀၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အောက်ပါအတိုင်း ဖြစ်ပွားခဲ့သည်။

[illegible]

Handwritten text in Devanagari script, likely bleed-through from the reverse side of the page. The text is partially obscured by a dark circular mark on the left.

[illegible]

၂။ နက္ခတ်ဗေဒ၊ ကမ္ဘာ့ဗေဒ၊ သက်တမ်းဗေဒ၊ အသံဗေဒ၊ ရောင်စုံဗေဒ၊ မြေဗေဒ၊

[illegible]

*[Faint handwritten text]*

1871-72 1873-74 1874-75 1875-76 1876-77 1877-78 1878-79 1879-80 1880-81 1881-82 1882-83 1883-84 1884-85 1885-86 1886-87 1887-88 1888-89 1889-90 1890-91 1891-92 1892-93 1893-94 1894-95 1895-96 1896-97 1897-98 1898-99 1899-00 1900-01 1901-02 1902-03 1903-04 1904-05 1905-06 1906-07 1907-08 1908-09 1909-10 1910-11 1911-12 1912-13 1913-14 1914-15 1915-16 1916-17 1917-18 1918-19 1919-20 1920-21 1921-22 1922-23 1923-24 1924-25 1925-26 1926-27 1927-28 1928-29 1929-30 1930-31 1931-32 1932-33 1933-34 1934-35 1935-36 1936-37 1937-38 1938-39 1939-40 1940-41 1941-42 1942-43 1943-44 1944-45 1945-46 1946-47 1947-48 1948-49 1949-50 1950-51 1951-52 1952-53 1953-54 1954-55 1955-56 1956-57 1957-58 1958-59 1959-60 1960-61 1961-62 1962-63 1963-64 1964-65 1965-66 1966-67 1967-68 1968-69 1969-70 1970-71 1971-72 1972-73 1973-74 1974-75 1975-76 1976-77 1977-78 1978-79 1979-80 1980-81 1981-82 1982-83 1983-84 1984-85 1985-86 1986-87 1987-88 1988-89 1989-90 1990-91 1991-92 1992-93 1993-94 1994-95 1995-96 1996-97 1997-98 1998-99 1999-00 2000-01 2001-02 2002-03 2003-04 2004-05 2005-06 2006-07 2007-08 2008-09 2009-10 2010-11 2011-12 2012-13 2013-14 2014-15 2015-16 2016-17 2017-18 2018-19 2019-20 2020-21 2021-22 2022-23 2023-24 2024-25 2025-26 2026-27 2027-28 2028-29 2029-30 2030-31 2031-32 2032-33 2033-34 2034-35 2035-36 2036-37 2037-38 2038-39 2039-40 2040-41 2041-42 2042-43 2043-44 2044-45 2045-46 2046-47 2047-48 2048-49 2049-50 2050-51 2051-52 2052-53 2053-54 2054-55 2055-56 2056-57 2057-58 2058-59 2059-60 2060-61 2061-62 2062-63 2063-64 2064-65 2065-66 2066-67 2067-68 2068-69 2069-70 2070-71 2071-72 2072-73 2073-74 2074-75 2075-76 2076-77 2077-78 2078-79 2079-80 2080-81 2081-82 2082-83 2083-84 2084-85 2085-86 2086-87 2087-88 2088-89 2089-90 2090-91 2091-92 2092-93 2093-94 2094-95 2095-96 2096-97 2097-98 2098-99 2099-00 2100-01 2101-02 2102-03 2103-04 2104-05 2105-06 2106-07 2107-08 2108-09 2109-10 2110-11 2111-12 2112-13 2113-14 2114-15 2115-16 2116-17 2117-18 2118-19 2119-20 2120-21 2121-22 2122-23 2123-24 2124-25 2125-26 2126-27 2127-28 2128-29 2129-30 2130-31 2131-32 2132-33 2133-34 2134-35 2135-36 2136-37 2137-38 2138-39 2139-40 2140-41 2141-42 2142-43 2143-44 2144-45 2145-46 2146-47 2147-48 2148-49 2149-50 2150-51 2151-52 2152-53 2153-54 2154-55 2155-56 2156-57 2157-58 2158-59 2159-60 2160-61 2161-62 2162-63 2163-64 2164-65 2165-66 2166-67 2167-68 2168-69 2169-70 2170-71 2171-72 2172-73 2173-74 2174-75 2175-76 2176-77 2177-78 2178-79 2179-80 2180-81 2181-82 2182-83 2183-84 2184-85 2185-86 2186-87 2187-88 2188-89 2189-90 2190-91 2191-92 2192-93 2193-94 2194-95 2195-96 2196-97 2197-98 2198-99 2199-00 2200-01 2201-02 2202-03 2203-04 2204-05 2205-06 2206-07 2207-08 2208-09 2209-10 2210-11 2211-12 2212-13 2213-14 2214-15 2215-16 2216-17 2217-18 2218-19 2219-20 2220-21 2221-22 2222-23 2223-24 2224-25 2225-26 2226-27 2227-28 2228-29 2229-30 2230-31 2231-32 2232-33 2233-34 2234-35 2235-36 2236-37 2237-38 2238-39 2239-40 2240-41 2241-42 2242-43 2243-44 2244-45 2245-46 2246-47 2247-48 2248-49 2249-50 2250-51 2251-52 2252-53 2253-54 2254-55 2255-56 2256-57 2257-58 2258-59 2259-60 2260-61 2261-62 2262-63 2263-64 2264-65 2265-66 2266-67 2267-68 2268-69 2269-70 2270-71 2271-72 2272-73 2273-74 2274-75 2275-76 2276-77 2277-78 2278-79 2279-80 2280-81 2281-82 2282-83 2283-84 2284-85 2285-86 2286-87 2287-88 2288-89 2289-90 2290-91 2291-92 2292-93 2293-94 2294-95 2295-96 2296-97 2297-98 2298-99 2299-00 2300-01 2301-02 2302-03 2303-04 2304-05 2305-06 2306-07 2307-08 2308-09 2309-10 2310-11 2311-12 2312-13 2313-14 2314-15 2315-16 2316-17 2317-18 2318-19 2319-20 2320-21 2321-22 2322-23 2323-24 2324-25 2325-26 2326-27 2327-28 2328-29 2329-30 2330-31 2331-32 2332-33 2333-34 2334-35 2335-36 2336-37 2337-38 2338-39 2339-40 2340-41 2341-42 2342-43 2343-44 2344-45 2345-46 2346-47 2347-48 2348-49 2349-50 2350-51 2351-52 2352-53 2353-54 2354-55 2355-56 2356-57 2357-58 2358-59 2359-60 2360-61 2361-62 2362-63 2363-64 2364-65 2365-66 2366-67 2367-68 2368-69 2369-70 2370-71 2371-72 2372-73 2373-74 2374-75 2375-76 2376-77 2377-78 2378-79 2379-80 2380-81 2381-82 2382-83 2383-8

॥ श्रीगणेशाय नमः ॥

သကဲ့သို့ နေရာတိုင်း၌ အသံများ ပေါက်ကွဲနေသည်ကို  
အသံများ ပေါက်ကွဲနေသည်ကို အသံများ ပေါက်ကွဲနေသည်ကို  
အသံများ ပေါက်ကွဲနေသည်ကို အသံများ ပေါက်ကွဲနေသည်ကို  
အသံများ ပေါက်ကွဲနေသည်ကို အသံများ ပေါက်ကွဲနေသည်ကို

အသံများ ပေါက်ကွဲနေသည်ကို အသံများ ပေါက်ကွဲနေသည်ကို  
အသံများ ပေါက်ကွဲနေသည်ကို အသံများ ပေါက်ကွဲနေသည်ကို  
အသံများ ပေါက်ကွဲနေသည်ကို အသံများ ပေါက်ကွဲနေသည်ကို  
အသံများ ပေါက်ကွဲနေသည်ကို အသံများ ပေါက်ကွဲနေသည်ကို

၇၈၆

ပိတောက်တို့ကတော့ ၁၈၇၇ ခုနှစ်မှာ ပိတောက်တို့က  
ကပ်သွားပြီး ပိတောက်တို့က ပိတောက်တို့က  
ကပ်သွားပြီး ပိတောက်တို့က ပိတောက်တို့က  
ကပ်သွားပြီး ပိတောက်တို့က ပိတောက်တို့က  
ကပ်သွားပြီး ပိတောက်တို့က ပိတောက်တို့က

ပိတောက်တို့က ၁၈၇၇ ခုနှစ်မှာ ပိတောက်တို့က  
ကပ်သွားပြီး ပိတောက်တို့က ပိတောက်တို့က  
ကပ်သွားပြီး ပိတောက်တို့က ပိတောက်တို့က  
ကပ်သွားပြီး ပိတောက်တို့က ပိတောက်တို့က  
ကပ်သွားပြီး ပိတောက်တို့က ပိတောက်တို့က

၁၈

ပဏ္ဍိတကဏ္ဍပဏ္ဍိတကဏ္ဍပဏ္ဍိတကဏ္ဍ  
ဧကဏ္ဍပဏ္ဍိတကဏ္ဍပဏ္ဍိတကဏ္ဍ  
ဧကဏ္ဍပဏ္ဍိတကဏ္ဍပဏ္ဍိတကဏ္ဍ  
ဧကဏ္ဍပဏ္ဍိတကဏ္ဍပဏ္ဍိတကဏ္ဍ

ဧကဏ္ဍပဏ္ဍိတကဏ္ဍပဏ္ဍိတကဏ္ဍ  
ဧကဏ္ဍပဏ္ဍိတကဏ္ဍပဏ္ဍိတကဏ္ဍ  
ဧကဏ္ဍပဏ္ဍိတကဏ္ဍပဏ္ဍိတကဏ္ဍ  
ဧကဏ္ဍပဏ္ဍိတကဏ္ဍပဏ္ဍိတကဏ္ဍ



ယောကျ်ားတို့သည် ဘုရားကို ချီးမွမ်းသော  
အခါ၌ နတ်တို့သည် နတ်တို့၏ အကျိုးကို  
တောင်းဆိုသော အခါ၌ နတ်တို့၏ အကျိုးကို  
တောင်းဆိုသော အခါ၌ နတ်တို့၏ အကျိုးကို  
တောင်းဆိုသော အခါ၌ နတ်တို့၏ အကျိုးကို

တောင်းဆိုသော အခါ၌ နတ်တို့၏ အကျိုးကို  
တောင်းဆိုသော အခါ၌ နတ်တို့၏ အကျိုးကို  
တောင်းဆိုသော အခါ၌ နတ်တို့၏ အကျိုးကို  
တောင်းဆိုသော အခါ၌ နတ်တို့၏ အကျိုးကို  
တောင်းဆိုသော အခါ၌ နတ်တို့၏ အကျိုးကို





Handwritten text in a script, likely Burmese, on a palm leaf. The text is arranged in approximately five horizontal lines. The script is finely etched into the surface of the leaf. There are two circular holes visible on the left side of the leaf, which were traditionally used for threading a cord to bind multiple leaves together into a book format.

Handwritten text in a script, likely Burmese, on a palm leaf. The text is arranged in approximately five horizontal lines. The script is finely etched into the surface of the leaf. There is a single circular hole visible on the left side of this leaf, which was traditionally used for threading a cord to bind multiple leaves together into a book format.

သုတေသနပြုသူသည် သုတေသနပြုမှုကို စတင်  
မည်သို့ပြုမည်ကို သိရှိရန် သုတေသနပြုသူသည်  
သုတေသနပြုသူသည် သုတေသနပြုသူသည် သုတေသနပြုသူသည်  
သုတေသနပြုသူသည် သုတေသနပြုသူသည် သုတေသနပြုသူသည်

သုတေသနပြုသူသည် သုတေသနပြုသူသည် သုတေသနပြုသူသည် သုတေသနပြုသူသည်  
သုတေသနပြုသူသည် သုတေသနပြုသူသည် သုတေသနပြုသူသည် သုတေသနပြုသူသည်  
သုတေသနပြုသူသည် သုတေသနပြုသူသည် သုတေသနပြုသူသည် သုတေသနပြုသူသည်  
သုတေသနပြုသူသည် သုတေသနပြုသူသည် သုတေသနပြုသူသည် သုတေသနပြုသူသည်

Handwritten text in a script, likely Burmese, on the left palm-leaf fragment. The text is arranged in several lines, with some characters appearing to be in a different script or dialect. The fragment is dark and shows signs of wear.

Handwritten text in a script, likely Burmese, on the right palm-leaf fragment. The text is arranged in several lines, with some characters appearing to be in a different script or dialect. The fragment is lighter and shows signs of wear.



Handwritten text in Burmese script on the left palm-leaf fragment, consisting of approximately four lines of text.

Handwritten text in Burmese script on the right palm-leaf fragment, consisting of approximately four lines of text.

အဘယျသုတ္တံ နာမကိရိယာသုတ္တံ  
ယသိယသုတ္တံ နာမကိရိယာသုတ္တံ  
ပုဗ္ဗသုတ္တံ နာမကိရိယာသုတ္တံ  
သုတ္တံ နာမကိရိယာသုတ္တံ

အဘယျသုတ္တံ နာမကိရိယာသုတ္တံ  
ယသိယသုတ္တံ နာမကိရိယာသုတ္တံ  
ပုဗ္ဗသုတ္တံ နာမကိရိယာသုတ္တံ  
သုတ္တံ နာမကိရိယာသုတ္တံ







၁။ အကယ်၍ အသံသရာ၌ ရှိနေသော အသံသရာ  
ပုံစံကို ပြောဆိုပါက အသံသရာ၌ ရှိနေသော အသံသရာ  
အသံသရာ အသံသရာ အသံသရာ အသံသရာ အသံသရာ  
အသံသရာ အသံသရာ အသံသရာ အသံသရာ အသံသရာ

အသံသရာ အသံသရာ အသံသရာ အသံသရာ အသံသရာ  
အသံသရာ အသံသရာ အသံသရာ အသံသရာ အသံသရာ  
အသံသရာ အသံသရာ အသံသရာ အသံသရာ အသံသရာ  
အသံသရာ အသံသရာ အသံသရာ အသံသရာ အသံသရာ



ပုဂံ၌ နေထိုင်သော သူတို့သည် နေရာအလိုက် နေထိုင်ကြသည်။  
 ပုဂံ၌ နေထိုင်သော သူတို့သည် နေရာအလိုက် နေထိုင်ကြသည်။  
 ပုဂံ၌ နေထိုင်သော သူတို့သည် နေရာအလိုက် နေထိုင်ကြသည်။  
 ပုဂံ၌ နေထိုင်သော သူတို့သည် နေရာအလိုက် နေထိုင်ကြသည်။



သို့ ပြောပြရာမှ စကားလုံးများကို စုစည်း၍ မှတ်တမ်းတင်

ကုသိုလ်သမ္မတများ၏ အကျိုးကို ရှင်းပြရာတွင် မြန်မာ

ပြည်သူတို့၏ အကျိုးကို ရှင်းပြရာတွင် မြန်မာပြည်သူတို့၏

အကျိုးကို ရှင်းပြရာတွင် မြန်မာပြည်သူတို့၏ အကျိုးကို

ရှင်းပြရာတွင် မြန်မာပြည်သူတို့၏ အကျိုးကို ရှင်းပြရာတွင်

မြန်မာပြည်သူတို့၏ အကျိုးကို ရှင်းပြရာတွင် မြန်မာပြည်သူတို့၏

အကျိုးကို ရှင်းပြရာတွင် မြန်မာပြည်သူတို့၏ အကျိုးကို ရှင်းပြရာတွင်

မြန်မာပြည်သူတို့၏ အကျိုးကို ရှင်းပြရာတွင် မြန်မာပြည်သူတို့၏



23/9/2020

(1) 1980-1981

၇။ ပြည်သူ့အကျိုးအမြတ်ကို ထိခိုက်စေရန် ကျင့်သော အမှုများကို ဖမ်းဆီး

*[Faint handwritten text at the bottom of the page]*

တရားရတနာတော်အကျဉ်းချုပ်တော်

[illegible]

... ၁၇၅၄ ခုနှစ်၊ မတ်လတွင် ...

... ॥

၇၂၈၇ ခု ၁၂ နတ် ၁၂ နတ် ၁၂  
၇၂၈၇ ခု ၁၂ နတ် ၁၂ နတ် ၁၂  
၇၂၈၇ ခု ၁၂ နတ် ၁၂ နတ် ၁၂  
၇၂၈၇ ခု ၁၂ နတ် ၁၂ နတ် ၁၂  
၇၂၈၇ ခု ၁၂ နတ် ၁၂ နတ် ၁၂

၇၂၈၇ ခု ၁၂ နတ် ၁၂ နတ် ၁၂  
၇၂၈၇ ခု ၁၂ နတ် ၁၂ နတ် ၁၂  
၇၂၈၇ ခု ၁၂ နတ် ၁၂ နတ် ၁၂  
၇၂၈၇ ခု ၁၂ နတ် ၁၂ နတ် ၁၂  
၇၂၈၇ ခု ၁၂ နတ် ၁၂ နတ် ၁၂



[illegible]

၁။ နတ်၊ မြို့သူ၊ လူ၊ သတ္တဝါတို့၏ အကျိုးအမြတ်ကို စောင့်ရှောက်  
 ထိန်းသိမ်းပေးရန် အလှူဒါနကို ပြုစုပေးခြင်းဖြစ်သည်။  
 ၂။ အလှူဒါနကို ပြုစုရာတွင် အလှူဆောင်ရွက်သူ၏ အာရုံစိုက်မှုနှင့်  
 အလှူငွေကြေးများ၏ ရင်းမြစ်တို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းဖြစ်သည်။  
 ၃။ အလှူငွေကြေးများကို အလှူဆောင်ရွက်သူ၏ အာရုံစိုက်မှုနှင့်  
 အလှူငွေကြေးများ၏ ရင်းမြစ်တို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းဖြစ်သည်။  
 ၄။ အလှူငွေကြေးများကို အလှူဆောင်ရွက်သူ၏ အာရုံစိုက်မှုနှင့်  
 အလှူငွေကြေးများ၏ ရင်းမြစ်တို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်းဖြစ်သည်။







၁၁၀

ဗုဒ္ဓဂုဏ်တော်တို့ကို ချီးမွမ်းတော်မူသော  
တော်မူသော ဗုဒ္ဓဂုဏ်တော်တို့ကို ချီးမွမ်းတော်မူသော  
ဗုဒ္ဓဂုဏ်တော်တို့ကို ချီးမွမ်းတော်မူသော  
ဗုဒ္ဓဂုဏ်တော်တို့ကို ချီးမွမ်းတော်မူသော  
ဗုဒ္ဓဂုဏ်တော်တို့ကို ချီးမွမ်းတော်မူသော

ဗုဒ္ဓဂုဏ်တော်တို့ကို ချီးမွမ်းတော်မူသော  
ဗုဒ္ဓဂုဏ်တော်တို့ကို ချီးမွမ်းတော်မူသော  
ဗုဒ္ဓဂုဏ်တော်တို့ကို ချီးမွမ်းတော်မူသော  
ဗုဒ္ဓဂုဏ်တော်တို့ကို ချီးမွမ်းတော်မူသော  
ဗုဒ္ဓဂုဏ်တော်တို့ကို ချီးမွမ်းတော်မူသော







၂၈

ကလေးကလေး ပုလဲကလေး ပုလဲကလေး  
ပုလဲကလေး ပုလဲကလေး ပုလဲကလေး  
ပုလဲကလေး ပုလဲကလေး ပုလဲကလေး  
ပုလဲကလေး ပုလဲကလေး ပုလဲကလေး  
ပုလဲကလေး ပုလဲကလေး ပုလဲကလေး

ပုလဲကလေး ပုလဲကလေး ပုလဲကလေး  
ပုလဲကလေး ပုလဲကလေး ပုလဲကလေး  
ပုလဲကလေး ပုလဲကလေး ပုလဲကလေး  
ပုလဲကလေး ပုလဲကလေး ပုလဲကလေး  
ပုလဲကလေး ပုလဲကလေး ပုလဲကလေး



၇၆

သို့ ပြုစု၍ အကျိုးရှိစေရန် ဆောင်ရွက်ရန်  
အကျိုးရှိစေရန် ဆောင်ရွက်ရန်  
အကျိုးရှိစေရန် ဆောင်ရွက်ရန်  
အကျိုးရှိစေရန် ဆောင်ရွက်ရန်  
အကျိုးရှိစေရန် ဆောင်ရွက်ရန်

သို့ ပြုစု၍ အကျိုးရှိစေရန် ဆောင်ရွက်ရန်  
အကျိုးရှိစေရန် ဆောင်ရွက်ရန်  
အကျိုးရှိစေရန် ဆောင်ရွက်ရန်  
အကျိုးရှိစေရန် ဆောင်ရွက်ရန်  
အကျိုးရှိစေရန် ဆောင်ရွက်ရန်









၁၈၈၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့  
တရားရုံးကြီး၊ ဝန်ကြီးရုံးကြီး၊  
တရားရုံးကြီး၊ ဝန်ကြီးရုံးကြီး၊  
တရားရုံးကြီး၊ ဝန်ကြီးရုံးကြီး၊  
တရားရုံးကြီး၊ ဝန်ကြီးရုံးကြီး၊

တရားရုံးကြီး၊ ဝန်ကြီးရုံးကြီး၊  
တရားရုံးကြီး၊ ဝန်ကြီးရုံးကြီး၊  
တရားရုံးကြီး၊ ဝန်ကြီးရုံးကြီး၊  
တရားရုံးကြီး၊ ဝန်ကြီးရုံးကြီး၊  
တရားရုံးကြီး၊ ဝန်ကြီးရုံးကြီး၊

၁၄

သို့လျှင် ဘုရားရှင်၏ နာမည်ကို ဝတ်သော  
 သူတို့သည် ဘုရားရှင်၏ နာမည်ကို ဝတ်သော  
 သူတို့သည် ဘုရားရှင်၏ နာမည်ကို ဝတ်သော  
 သူတို့သည် ဘုရားရှင်၏ နာမည်ကို ဝတ်သော  
 သူတို့သည် ဘုရားရှင်၏ နာမည်ကို ဝတ်သော

သို့လျှင် ဘုရားရှင်၏ နာမည်ကို ဝတ်သော  
 သူတို့သည် ဘုရားရှင်၏ နာမည်ကို ဝတ်သော  
 သူတို့သည် ဘုရားရှင်၏ နာမည်ကို ဝတ်သော  
 သူတို့သည် ဘုရားရှင်၏ နာမည်ကို ဝတ်သော  
 သူတို့သည် ဘုရားရှင်၏ နာမည်ကို ဝတ်သော



၁၈၈၇ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင်  
 နေပြည်တော် အောက်တန်းတိုက်တွင် နေထိုင်သော  
 နေပြည်တော် အောက်တန်းတိုက်တွင် နေထိုင်သော  
 နေပြည်တော် အောက်တန်းတိုက်တွင် နေထိုင်သော  
 နေပြည်တော် အောက်တန်းတိုက်တွင် နေထိုင်သော

ဟူသောပုဒ်ကို ဝိသုဒ္ဓိသုတ္တန်တွင် ဟောပြောခဲ့သည်။  
ဤသောပုဒ်ကို ဝိသုဒ္ဓိသုတ္တန်တွင် ဟောပြောခဲ့သည်။  
ဤသောပုဒ်ကို ဝိသုဒ္ဓိသုတ္တန်တွင် ဟောပြောခဲ့သည်။  
ဤသောပုဒ်ကို ဝိသုဒ္ဓိသုတ္တန်တွင် ဟောပြောခဲ့သည်။  
ဤသောပုဒ်ကို ဝိသုဒ္ဓိသုတ္တန်တွင် ဟောပြောခဲ့သည်။

ဤသောပုဒ်ကို ဝိသုဒ္ဓိသုတ္တန်တွင် ဟောပြောခဲ့သည်။  
ဤသောပုဒ်ကို ဝိသုဒ္ဓိသုတ္တန်တွင် ဟောပြောခဲ့သည်။  
ဤသောပုဒ်ကို ဝိသုဒ္ဓိသုတ္တန်တွင် ဟောပြောခဲ့သည်။  
ဤသောပုဒ်ကို ဝိသုဒ္ဓိသုတ္တန်တွင် ဟောပြောခဲ့သည်။  
ဤသောပုဒ်ကို ဝိသုဒ္ဓိသုတ္တန်တွင် ဟောပြောခဲ့သည်။

၁၂

၁၂၈၈ ခု ဗုဒ္ဓဟူးနေ့ ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့  
 ကံလွန် ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့  
 ၁၂၈၈ ခု ဗုဒ္ဓဟူးနေ့ ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့  
 ဘုရားရှင် ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့

၁၂၈၈ ခု ဗုဒ္ဓဟူးနေ့ ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့  
 ကံလွန် ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့  
 ၁၂၈၈ ခု ဗုဒ္ဓဟူးနေ့ ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့  
 ဘုရားရှင် ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့



ရွယ်

ယံကံ နိဗ္ဗာန် ဝိသုဒ္ဓိတရား နှစ်ပါးတို့ကို ဝိသုဒ္ဓိ  
တရားတို့ကို ဝိသုဒ္ဓိတရား နှစ်ပါးတို့ကို ဝိသုဒ္ဓိ  
တရားတို့ကို ဝိသုဒ္ဓိတရား နှစ်ပါးတို့ကို ဝိသုဒ္ဓိ  
တရားတို့ကို ဝိသုဒ္ဓိတရား နှစ်ပါးတို့ကို ဝိသုဒ္ဓိ  
တရားတို့ကို ဝိသုဒ္ဓိတရား နှစ်ပါးတို့ကို ဝိသုဒ္ဓိ

တရားတို့ကို ဝိသုဒ္ဓိတရား နှစ်ပါးတို့ကို ဝိသုဒ္ဓိ  
တရားတို့ကို ဝိသုဒ္ဓိတရား နှစ်ပါးတို့ကို ဝိသုဒ္ဓိ  
တရားတို့ကို ဝိသုဒ္ဓိတရား နှစ်ပါးတို့ကို ဝိသုဒ္ဓိ  
တရားတို့ကို ဝိသုဒ္ဓိတရား နှစ်ပါးတို့ကို ဝိသုဒ္ဓိ  
တရားတို့ကို ဝိသုဒ္ဓိတရား နှစ်ပါးတို့ကို ဝိသုဒ္ဓိ

အသံသရာ၌ နေရာတော်၌ နေရာတော်၌ နေရာတော်၌  
အသံသရာ၌ နေရာတော်၌ နေရာတော်၌ နေရာတော်၌  
အသံသရာ၌ နေရာတော်၌ နေရာတော်၌ နေရာတော်၌  
အသံသရာ၌ နေရာတော်၌ နေရာတော်၌ နေရာတော်၌  
အသံသရာ၌ နေရာတော်၌ နေရာတော်၌ နေရာတော်၌

အသံသရာ၌ နေရာတော်၌ နေရာတော်၌ နေရာတော်၌  
အသံသရာ၌ နေရာတော်၌ နေရာတော်၌ နေရာတော်၌  
အသံသရာ၌ နေရာတော်၌ နေရာတော်၌ နေရာတော်၌  
အသံသရာ၌ နေရာတော်၌ နေရာတော်၌ နေရာတော်၌  
အသံသရာ၌ နေရာတော်၌ နေရာတော်၌ နေရာတော်၌

20

သောတရားကို ချစ်ခင်ရည်ရှိသူတို့သည် ဘုရားရှင်  
သို့ ချစ်ခင်ရည်ရှိသူတို့သည် ဘုရားရှင်  
သို့ ချစ်ခင်ရည်ရှိသူတို့သည် ဘုရားရှင်  
သို့ ချစ်ခင်ရည်ရှိသူတို့သည် ဘုရားရှင်  
သို့ ချစ်ခင်ရည်ရှိသူတို့သည် ဘုရားရှင်

သောတရားကို ချစ်ခင်ရည်ရှိသူတို့သည် ဘုရားရှင်  
သို့ ချစ်ခင်ရည်ရှိသူတို့သည် ဘုရားရှင်  
သို့ ချစ်ခင်ရည်ရှိသူတို့သည် ဘုရားရှင်  
သို့ ချစ်ခင်ရည်ရှိသူတို့သည် ဘုရားရှင်  
သို့ ချစ်ခင်ရည်ရှိသူတို့သည် ဘုရားရှင်

ယက ၂၂၇ ဟောရာ ထုတ္တု ဟောရာ ဟောရာ ဟောရာ ဟောရာ ဟောရာ  
ဟောရာ ထုတ္တု ဟောရာ ဟောရာ ဟောရာ ဟောရာ ဟောရာ  
ဟောရာ ထုတ္တု ဟောရာ ဟောရာ ဟောရာ ဟောရာ ဟောရာ  
ဟောရာ ထုတ္တု ဟောရာ ဟောရာ ဟောရာ ဟောရာ ဟောရာ  
ဟောရာ ထုတ္တု ဟောရာ ဟောရာ ဟောရာ ဟောရာ ဟောရာ

ယက ၂၂၇ ဟောရာ ထုတ္တု ဟောရာ ဟောရာ ဟောရာ ဟောရာ ဟောရာ  
ဟောရာ ထုတ္တု ဟောရာ ဟောရာ ဟောရာ ဟောရာ ဟောရာ  
ဟောရာ ထုတ္တု ဟောရာ ဟောရာ ဟောရာ ဟောရာ ဟောရာ  
ဟောရာ ထုတ္တု ဟောရာ ဟောရာ ဟောရာ ဟောရာ ဟောရာ  
ဟောရာ ထုတ္တု ဟောရာ ဟောရာ ဟောရာ ဟောရာ ဟောရာ





၁၇၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ၊  
မန္တလေးမြို့၊ ဝန်ကြီးရုံး၊ အထွေထွေအမှုကြီး  
ရုံး၊ အမှုကြီးအမှတ် ၁၀၀၀/၂၀၂၂ ခုနှစ်၊  
အမှုကြီးအမှတ် ၁၀၀၀/၂၀၂၂ ခုနှစ်၊  
အမှုကြီးအမှတ် ၁၀၀၀/၂၀၂၂ ခုနှစ်၊

၁၇၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်၊ နံနက် ၈ နာရီ၊  
မန္တလေးမြို့၊ ဝန်ကြီးရုံး၊ အထွေထွေအမှုကြီး  
ရုံး၊ အမှုကြီးအမှတ် ၁၀၀၀/၂၀၂၂ ခုနှစ်၊  
အမှုကြီးအမှတ် ၁၀၀၀/၂၀၂၂ ခုနှစ်၊  
အမှုကြီးအမှတ် ၁၀၀၀/၂၀၂၂ ခုနှစ်၊



၁၇၇

၁၇၇၇ ခုနှစ်တွင် ဘုရားရှင်တို့၏ နာမည်ကို  
အသိအမှတ်ပြု၍ နာမည်ပေးရာ မှတ်တမ်း  
တို့ကို ရေးသားခဲ့သည်။ ဤသို့ ရေးသား  
ခဲ့ခြင်းမှာ ဘုရားရှင်တို့၏ နာမည်ကို  
အသိအမှတ်ပြု၍ နာမည်ပေးရာ မှတ်တမ်း  
တို့ကို ရေးသားခဲ့သည်။

၁၇၇၇ ခုနှစ်တွင် ဘုရားရှင်တို့၏ နာမည်ကို  
အသိအမှတ်ပြု၍ နာမည်ပေးရာ မှတ်တမ်း  
တို့ကို ရေးသားခဲ့သည်။ ဤသို့ ရေးသား  
ခဲ့ခြင်းမှာ ဘုရားရှင်တို့၏ နာမည်ကို  
အသိအမှတ်ပြု၍ နာမည်ပေးရာ မှတ်တမ်း  
တို့ကို ရေးသားခဲ့သည်။

Handwritten text in a script, likely Burmese, on the left side of the palm leaf. The text is arranged in approximately five lines, starting with a small circular mark on the left edge.

Handwritten text in a script, likely Burmese, on the right side of the palm leaf. The text is arranged in approximately five lines, continuing from the left side.

၇၃  
အသံသရာတို့၌ နေထိုင်သော သူတို့သည်  
အသံသရာတို့၌ နေထိုင်သော သူတို့သည်  
အသံသရာတို့၌ နေထိုင်သော သူတို့သည်  
အသံသရာတို့၌ နေထိုင်သော သူတို့သည်

အသံသရာတို့၌ နေထိုင်သော သူတို့သည်  
အသံသရာတို့၌ နေထိုင်သော သူတို့သည်  
အသံသရာတို့၌ နေထိုင်သော သူတို့သည်  
အသံသရာတို့၌ နေထိုင်သော သူတို့သည်

Handwritten text in a script, likely Burmese, on a palm leaf. The text is arranged in approximately five horizontal lines. The first line begins with a character that resembles '၀' (zero) or 'ဝ' (wo), followed by several characters. The script is cursive and typical of traditional Burmese inscriptions on palm leaves.

Handwritten text in a script, likely Burmese, on a palm leaf. The text is arranged in approximately five horizontal lines. The first line begins with a character that resembles '၀' (zero) or 'ဝ' (wo), followed by several characters. The script is cursive and typical of traditional Burmese inscriptions on palm leaves.

၁။ နှစ်သစ်သို့ ပြန်လည် ချစ်ခင်အားရ ချစ်ခင်အားရ  
 ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ  
 ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ  
 ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ  
 ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ

၂။ နှစ်သစ်သို့ ပြန်လည် ချစ်ခင်အားရ ချစ်ခင်အားရ  
 ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ  
 ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ  
 ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ  
 ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ ချစ်ခင်အားရ







Handwritten text in a script, likely Burmese, on a palm leaf. The text is arranged in several lines, with some characters appearing to be in a different script or dialect. The leaf shows signs of wear and discoloration.

Handwritten text in a script, likely Burmese, on a palm leaf. The text is arranged in several lines, with some characters appearing to be in a different script or dialect. The leaf shows signs of wear and discoloration.





မကလေးတို့အား ပုဂံသို့ ပို့လေ၏။ မကလေးတို့  
မကလေးတို့အား ပုဂံသို့ ပို့လေ၏။ မကလေးတို့  
မကလေးတို့အား ပုဂံသို့ ပို့လေ၏။ မကလေးတို့  
မကလေးတို့အား ပုဂံသို့ ပို့လေ၏။ မကလေးတို့

မကလေးတို့အား ပုဂံသို့ ပို့လေ၏။ မကလေးတို့  
မကလေးတို့အား ပုဂံသို့ ပို့လေ၏။ မကလေးတို့  
မကလေးတို့အား ပုဂံသို့ ပို့လေ၏။ မကလေးတို့  
မကလေးတို့အား ပုဂံသို့ ပို့လေ၏။ မကလေးတို့



[illegible]

သို့သော်လည်းကောင်း၊ ဤစာတွင် အဓိပ္ပာယ်တူသော စာများကို  
 မှန်ကန်စွာ ရေးသားခဲ့သည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ဤစာကို  
 အမှန်အရင်းအထောက်အထားနှင့် ကိုက်ညီစွာ ရေးသားခဲ့သည်  
 ဟု ဆိုနိုင်ပါသည်။











၁၇၄၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့  
၁၇၄၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့  
၁၇၄၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့  
၁၇၄၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့

၁၇၄၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့  
၁၇၄၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့  
၁၇၄၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့  
၁၇၄၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့

The image shows two palm-leaf manuscript strips, likely from a traditional South Asian script. The strips are joined by a white thread through two holes. The text is written in a cursive style, characteristic of the Tamil script. The left strip contains approximately 10 lines of text, and the right strip contains approximately 10 lines of text. The script is dark and appears to be ink or a natural pigment on the dried leaf surface.

Handwritten text in a cursive script, likely a historical document or manuscript, written on a long, narrow strip of aged paper. The text is arranged in several lines, with some characters appearing to be in a different script or dialect. The paper shows signs of wear, including two circular holes and a vertical crease.



ကလေးတို့သည် နေရာတော်၌ နေထိုင်ရာ၌  
မိမိတို့၏ နေရာတော်၌ နေထိုင်ရာ၌  
မိမိတို့၏ နေရာတော်၌ နေထိုင်ရာ၌  
မိမိတို့၏ နေရာတော်၌ နေထိုင်ရာ၌  
မိမိတို့၏ နေရာတော်၌ နေထိုင်ရာ၌

ကလေးတို့သည် နေရာတော်၌ နေထိုင်ရာ၌  
မိမိတို့၏ နေရာတော်၌ နေထိုင်ရာ၌  
မိမိတို့၏ နေရာတော်၌ နေထိုင်ရာ၌  
မိမိတို့၏ နေရာတော်၌ နေထိုင်ရာ၌  
မိမိတို့၏ နေရာတော်၌ နေထိုင်ရာ၌

၁၇၇၇ ခုနှစ် ဝါဆိုလဆန်းလဆန်းနေ့  
တရားတော်တော်တော်တော်တော်တော်  
တရားတော်တော်တော်တော်တော်တော်  
တရားတော်တော်တော်တော်တော်တော်  
တရားတော်တော်တော်တော်တော်တော်  
တရားတော်တော်တော်တော်တော်တော်

တရားတော်တော်တော်တော်တော်တော်  
တရားတော်တော်တော်တော်တော်တော်  
တရားတော်တော်တော်တော်တော်တော်  
တရားတော်တော်တော်တော်တော်တော်  
တရားတော်တော်တော်တော်တော်တော်  
တရားတော်တော်တော်တော်တော်တော်







၂၂

၁၇၈၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၈ နာရီ၊  
မိုးကြိုးရာတွင် နေရာမှ နေရာသို့ ရွက်ရွက်  
လွှဲလွှဲနေရာတွင် နေရာမှ နေရာသို့ ရွက်ရွက်  
လွှဲလွှဲနေရာတွင် နေရာမှ နေရာသို့ ရွက်ရွက်  
လွှဲလွှဲနေရာတွင် နေရာမှ နေရာသို့ ရွက်ရွက်

၁၇၈၇ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၈ နာရီ၊  
မိုးကြိုးရာတွင် နေရာမှ နေရာသို့ ရွက်ရွက်  
လွှဲလွှဲနေရာတွင် နေရာမှ နေရာသို့ ရွက်ရွက်  
လွှဲလွှဲနေရာတွင် နေရာမှ နေရာသို့ ရွက်ရွက်  
လွှဲလွှဲနေရာတွင် နေရာမှ နေရာသို့ ရွက်ရွက်

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီ၊  
မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊  
မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊  
မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊  
မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊

၁၇၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်၊ နံနက် ၈ နာရီ၊  
မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊  
မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊  
မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊  
မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊ မြို့တော်၊

Handwritten text in Burmese script on the left side of the palm leaf manuscript. The text is arranged in approximately five horizontal lines, though some characters are faint and difficult to decipher. A small circular hole is visible on the left edge of this section.

Handwritten text in Burmese script on the right side of the palm leaf manuscript. This section contains more legible text, organized into several lines. A small circular hole is visible on the right edge of this section.

Handwritten text in Burmese script, likely a list or record, written on aged paper. The text is arranged in several lines, with some characters appearing to be in a different script or dialect. The paper shows signs of wear and discoloration.

Handwritten text in Burmese script, continuing the list or record from the left page. The text is arranged in several lines, with some characters appearing to be in a different script or dialect. The paper shows signs of wear and discoloration.







၁၂၇၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
တရားရုံးကြီးတွင်

အမှုအကျဉ်းချုပ်  
အမှုအကျဉ်းချုပ်

အမှုအကျဉ်းချုပ်  
အမှုအကျဉ်းချုပ်

အမှုအကျဉ်းချုပ်  
အမှုအကျဉ်းချုပ်

၁၂၇၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
တရားရုံးကြီးတွင်

အမှုအကျဉ်းချုပ်  
အမှုအကျဉ်းချုပ်

အမှုအကျဉ်းချုပ်  
အမှုအကျဉ်းချုပ်

အမှုအကျဉ်းချုပ်  
အမှုအကျဉ်းချုပ်





နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ  
 နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ  
 နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ  
 နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ

နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ  
 နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ  
 နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ  
 နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ နေ့မလွန်မီ



၁၅

၁၅၇၇ ခု ဇန်နဝါရီလ ၁၁ ရက်နေ့  
မိုးကြိုးသည် မိုးကြိုးသည် မိုးကြိုးသည်  
မိုးကြိုးသည် မိုးကြိုးသည် မိုးကြိုးသည်  
မိုးကြိုးသည် မိုးကြိုးသည် မိုးကြိုးသည်  
မိုးကြိုးသည် မိုးကြိုးသည် မိုးကြိုးသည်

၁၅၇၈ ခု ဇန်နဝါရီလ ၁၁ ရက်နေ့  
မိုးကြိုးသည် မိုးကြိုးသည် မိုးကြိုးသည်  
မိုးကြိုးသည် မိုးကြိုးသည် မိုးကြိုးသည်  
မိုးကြိုးသည် မိုးကြိုးသည် မိုးကြိုးသည်  
မိုးကြိုးသည် မိုးကြိုးသည် မိုးကြိုးသည်

၁၇၇၆ ခု၊ ဇူလိုင်လ ၁၀ ရက်၊ နံနက် ၈ နာရီ၊  
မန္တလေးမြို့၊ ဝန်ကြီးရုံး၊  
အောက်တွင် ဖော်ပြပါ အရာများကို  
အတိုင်း အကျဉ်းချုပ် ဖော်ပြပါသည်။  
အောက်တွင် ဖော်ပြပါ အရာများကို  
အတိုင်း အကျဉ်းချုပ် ဖော်ပြပါသည်။

၁၇၇၆ ခု၊ ဇူလိုင်လ ၁၀ ရက်၊ နံနက် ၈ နာရီ၊  
မန္တလေးမြို့၊ ဝန်ကြီးရုံး၊  
အောက်တွင် ဖော်ပြပါ အရာများကို  
အတိုင်း အကျဉ်းချုပ် ဖော်ပြပါသည်။  
အောက်တွင် ဖော်ပြပါ အရာများကို  
အတိုင်း အကျဉ်းချုပ် ဖော်ပြပါသည်။



Handwritten text in a script, likely Burmese, on the left side of the palm leaf. The text is arranged in several lines, starting with a large character that could be 'ဗ' (Ba) or 'ပ' (Pe). The script is cursive and fills most of the left half of the leaf.

Handwritten text in a script, likely Burmese, on the right side of the palm leaf. The text continues from the left side, with some lines starting with characters like 'သ' (Da) or 'တ' (Ta). The script is consistent with the left side, showing a continuous piece of text.





သို့သော်လည်း နေရာအားဖြင့် မြို့အတွင်း၌သာ နေထိုင်  
ရန် နေရာအားဖြင့် မြို့အတွင်း၌သာ နေထိုင်  
ရန် နေရာအားဖြင့် မြို့အတွင်း၌သာ နေထိုင်  
ရန် နေရာအားဖြင့် မြို့အတွင်း၌သာ နေထိုင်  
ရန် နေရာအားဖြင့် မြို့အတွင်း၌သာ နေထိုင်

သို့သော်လည်း နေရာအားဖြင့် မြို့အတွင်း၌သာ နေထိုင်  
ရန် နေရာအားဖြင့် မြို့အတွင်း၌သာ နေထိုင်  
ရန် နေရာအားဖြင့် မြို့အတွင်း၌သာ နေထိုင်  
ရန် နေရာအားဖြင့် မြို့အတွင်း၌သာ နေထိုင်  
ရန် နေရာအားဖြင့် မြို့အတွင်း၌သာ နေထိုင်

၁၇၇၇ ခုနှစ် မတ်လ ၁ ရက်နေ့  
မိုးကြိုး ရွာသို့ ရောက်ရှိသော  
အထွေထွေ အချက်အလက်  
အတိုင်း အောက်ပါအတိုင်း  
အချက်အလက်များကို  
အောက်ပါအတိုင်း  
အချက်အလက်များကို  
အောက်ပါအတိုင်း

၁၇၇၇ ခုနှစ် မတ်လ ၁ ရက်နေ့  
မိုးကြိုး ရွာသို့ ရောက်ရှိသော  
အထွေထွေ အချက်အလက်  
အတိုင်း အောက်ပါအတိုင်း  
အချက်အလက်များကို  
အောက်ပါအတိုင်း  
အချက်အလက်များကို  
အောက်ပါအတိုင်း





၁၇၇၇ ခု ဇန်နဝါရီလ ၁၁ ရက်နေ့

ကျွန်ုပ်တို့သည် ဤနေရာသို့ ရောက်ရှိခဲ့ပါသည်။

ကျွန်ုပ်တို့သည် ဤနေရာသို့ ရောက်ရှိခဲ့ပါသည်။

ကျွန်ုပ်တို့သည် ဤနေရာသို့ ရောက်ရှိခဲ့ပါသည်။

၁၇၇၇ ခု ဇန်နဝါရီလ ၁၁ ရက်နေ့

ကျွန်ုပ်တို့သည် ဤနေရာသို့ ရောက်ရှိခဲ့ပါသည်။

ကျွန်ုပ်တို့သည် ဤနေရာသို့ ရောက်ရှိခဲ့ပါသည်။

ကျွန်ုပ်တို့သည် ဤနေရာသို့ ရောက်ရှိခဲ့ပါသည်။

၁၂၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
ပထမဦးစီး ဦးစီးကြီး ဦးစီးကြီး  
ဦးစီးကြီး ဦးစီးကြီး ဦးစီးကြီး  
ဦးစီးကြီး ဦးစီးကြီး ဦးစီးကြီး  
ဦးစီးကြီး ဦးစီးကြီး ဦးစီးကြီး

၁၂၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
ပထမဦးစီး ဦးစီးကြီး ဦးစီးကြီး  
ဦးစီးကြီး ဦးစီးကြီး ဦးစီးကြီး  
ဦးစီးကြီး ဦးစီးကြီး ဦးစီးကြီး  
ဦးစီးကြီး ဦးစီးကြီး ဦးစီးကြီး

[illegible]

၁။ နတ်၊ သူတို့သည် မိမိတို့၏ အကျိုးကို စောင့်ရှောက်ကြသည်။  
 ၂။ သူတို့သည် မိမိတို့၏ အကျိုးကို စောင့်ရှောက်ကြသည်။  
 ၃။ သူတို့သည် မိမိတို့၏ အကျိုးကို စောင့်ရှောက်ကြသည်။  
 ၄။ သူတို့သည် မိမိတို့၏ အကျိုးကို စောင့်ရှောက်ကြသည်။

Handwritten text in a script, likely Burmese, on the left side of the palm leaf. The text is arranged in approximately five lines, though some characters are faint and difficult to decipher. It appears to be a continuous passage of text.

Handwritten text in a script, likely Burmese, on the right side of the palm leaf. This section also consists of approximately five lines of text, continuing the script from the left side. The ink is dark, and the characters are more legible than on the left side.





၁၀၀

အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌  
အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌  
အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌  
အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌  
အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌

အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌  
အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌  
အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌  
အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌  
အသံသရာ၌ နေထိုင်ရာ၌ အသံသရာ၌ နေထိုင်ရာ၌



Handwritten text on a palm leaf manuscript, likely in Burmese script. The text is arranged in approximately 10 horizontal lines across the length of the leaf. The script is cursive and densely packed. There are two circular holes visible on the left side of the leaf, which were traditionally used for threading a cord to bind multiple leaves together into a book format. The leaf itself is light brown and shows signs of age and wear.

၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

အောက်ပါ အရာများကို ရှိသမျှ စစ်ဆေးရန်

အောက်ပါ အရာများကို ရှိသမျှ စစ်ဆေးရန်

အောက်ပါ အရာများကို ရှိသမျှ စစ်ဆေးရန်

၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့

အောက်ပါ အရာများကို ရှိသမျှ စစ်ဆေးရန်

အောက်ပါ အရာများကို ရှိသမျှ စစ်ဆေးရန်

အောက်ပါ အရာများကို ရှိသမျှ စစ်ဆေးရန်

Handwritten text in a script, likely Burmese, on the left side of the palm leaf. The text is arranged in approximately five horizontal lines.

Handwritten text in a script, likely Burmese, on the right side of the palm leaf. The text is arranged in approximately five horizontal lines.

Handwritten text in a script, likely Burmese, on the left side of the palm leaf. The text is arranged in approximately five lines, starting with a character that resembles '၇' (7) at the top left.

Handwritten text in a script, likely Burmese, on the right side of the palm leaf. The text is arranged in approximately five lines, continuing the script from the left side.



၁၂၂၂ ခုနှစ် ပဏ္ဍိတ ဘုရားရှင် ဘုရားရှင် ဘုရားရှင်  
ဗုဒ္ဓဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင်  
ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင်  
ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင်

ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင်  
ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင်  
ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင်  
ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင်



၅၂၈ နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု

၅၂၈ နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု

၅၂၈ နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု

၅၂၈ နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု

၅၂၈ နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု

၅၂၈ နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု

၅၂၈ နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု

၅၂၈ နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု နှစ် ၁၆၇၈ ခု

၁၂၁

၁၂၁ နေရာ၌ ရှိသော အရာများကို အောက်ပါအတိုင်း ဖော်ပြပါသည်။  
၁၂၂ နေရာ၌ ရှိသော အရာများကို အောက်ပါအတိုင်း ဖော်ပြပါသည်။  
၁၂၃ နေရာ၌ ရှိသော အရာများကို အောက်ပါအတိုင်း ဖော်ပြပါသည်။  
၁၂၄ နေရာ၌ ရှိသော အရာများကို အောက်ပါအတိုင်း ဖော်ပြပါသည်။

၁၂၅ နေရာ၌ ရှိသော အရာများကို အောက်ပါအတိုင်း ဖော်ပြပါသည်။  
၁၂၆ နေရာ၌ ရှိသော အရာများကို အောက်ပါအတိုင်း ဖော်ပြပါသည်။  
၁၂၇ နေရာ၌ ရှိသော အရာများကို အောက်ပါအတိုင်း ဖော်ပြပါသည်။  
၁၂၈ နေရာ၌ ရှိသော အရာများကို အောက်ပါအတိုင်း ဖော်ပြပါသည်။

သုတေသနသုတေသနသုတေသနသုတေသနသုတေသန  
သုတေသနသုတေသနသုတေသနသုတေသနသုတေသန  
သုတေသနသုတေသနသုတေသနသုတေသနသုတေသန  
သုတေသနသုတေသနသုတေသနသုတေသနသုတေသန  
သုတေသနသုတေသနသုတေသနသုတေသနသုတေသန

သုတေသနသုတေသနသုတေသနသုတေသနသုတေသန  
သုတေသနသုတေသနသုတေသနသုတေသနသုတေသန  
သုတေသနသုတေသနသုတေသနသုတေသနသုတေသန  
သုတေသနသုတေသနသုတေသနသုတေသနသုတေသန  
သုတေသနသုတေသနသုတေသနသုတေသနသုတေသန



သို့သာပျံ့စပ်စွာသတိရှိစေရန်အတွက်အကျိုးရှိစေရန်အတွက်

အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်

အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်

အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်

အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်

အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်

အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်

အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်အတွက်အကျိုးရှိစေရန်

၁၀

၇၁၂၀၅၇၁၈၇၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀

၇၁၂၀၅၇၁၈၇၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀

မိမိမယျာဉ်တို့၌ ဝိသုဒ္ဓိသမ္ပာဒ်ပုဂ္ဂိုလ်တို့၏ နာမတော်များကို  
တို့၏ နာမတော်များကို မိမိမယျာဉ်တို့၌ ဝိသုဒ္ဓိသမ္ပာဒ်ပုဂ္ဂိုလ်တို့၏  
တို့၏ နာမတော်များကို မိမိမယျာဉ်တို့၌ ဝိသုဒ္ဓိသမ္ပာဒ်ပုဂ္ဂိုလ်တို့၏  
တို့၏ နာမတော်များကို မိမိမယျာဉ်တို့၌ ဝိသုဒ္ဓိသမ္ပာဒ်ပုဂ္ဂိုလ်တို့၏

တို့၏ နာမတော်များကို မိမိမယျာဉ်တို့၌ ဝိသုဒ္ဓိသမ္ပာဒ်ပုဂ္ဂိုလ်တို့၏  
တို့၏ နာမတော်များကို မိမိမယျာဉ်တို့၌ ဝိသုဒ္ဓိသမ္ပာဒ်ပုဂ္ဂိုလ်တို့၏  
တို့၏ နာမတော်များကို မိမိမယျာဉ်တို့၌ ဝိသုဒ္ဓိသမ္ပာဒ်ပုဂ္ဂိုလ်တို့၏  
တို့၏ နာမတော်များကို မိမိမယျာဉ်တို့၌ ဝိသုဒ္ဓိသမ္ပာဒ်ပုဂ္ဂိုလ်တို့၏

Handwritten text in Burmese script on a palm leaf manuscript. The text is arranged in approximately 10 horizontal lines across the length of the leaf. Two circular holes are visible, used for threading a cord to bind multiple leaves together. The script is a traditional form of Burmese, likely from the 18th or 19th century. The leaf itself is aged and shows some wear and discoloration.

॥ श्रीगणेशाय नमः ॥

*[Faint handwritten Burmese script]*

1747-1748-1749-1750-1751-1752-1753-1754-1755-1756-1757-1758-1759-1760-1761-1762-1763-1764-1765-1766-1767-1768-1769-1770-1771-1772-1773-1774-1775-1776-1777-1778-1779-1780-1781-1782-1783-1784-1785-1786-1787-1788-1789-1790-1791-1792-1793-1794-1795-1796-1797-1798-1799-1800-1801-1802-1803-1804-1805-1806-1807-1808-1809-1810-1811-1812-1813-1814-1815-1816-1817-1818-1819-1820-1821-1822-1823-1824-1825-1826-1827-1828-1829-1830-1831-1832-1833-1834-1835-1836-1837-1838-1839-1840-1841-1842-1843-1844-1845-1846-1847-1848-1849-1850-1851-1852-1853-1854-1855-1856-1857-1858-1859-1860-1861-1862-1863-1864-1865-1866-1867-1868-1869-1870-1871-1872-1873-1874-1875-1876-1877-1878-1879-1880-1881-1882-1883-1884-1885-1886-1887-1888-1889-1890-1891-1892-1893-1894-1895-1896-1897-1898-1899-1900-1901-1902-1903-1904-1905-1906-1907-1908-1909-1910-1911-1912-1913-1914-1915-1916-1917-1918-1919-1920-1921-1922-1923-1924-1925-1926-1927-1928-1929-1930-1931-1932-1933-1934-1935-1936-1937-1938-1939-1940-1941-1942-1943-1944-1945-1946-1947-1948-1949-1950-1951-1952-1953-1954-1955-1956-1957-1958-1959-1960-1961-1962-1963-1964-1965-1966-1967-1968-1969-1970-1971-1972-1973-1974-1975-1976-1977-1978-1979-1980-1981-1982-1983-1984-1985-1986-1987-1988-1989-1990-1991-1992-1993-1994-1995-1996-1997-1998-1999-2000-2001-2002-2003-2004-2005-2006-2007-2008-2009-2010-2011-2012-2013-2014-2015-2016-2017-2018-2019-2020-2021-2022-2023-2024-2025-2026-2027-2028-2029-2030-2031-2032-2033-2034-2035-2036-2037-2038-2039-2040-2041-2042-2043-2044-2045-2046-2047-2048-2049-2050-2051-2052-2053-2054-2055-2056-2057-2058-2059-2060-2061-2062-2063-2064-2065-2066-2067-2068-2069-2070-2071-2072-2073-2074-2075-2076-2077-2078-2079-2080-2081-2082-2083-2084-2085-2086-2087-2088-2089-2090-2091-2092-2093-2094-2095-2096-2097-2098-2099-2100-2101-2102-2103-2104-2105-2106-2107-2108-2109-2110-2111-2112-2113-2114-2115-2116-2117-2118-2119-2120-2121-2122-2123-2124-2125-2126-2127-2128-2129-2130-2131-2132-2133-2134-2135-2136-2137-2138-2139-2140-2141-2142-2143-2144-2145-2146-2147-2148-2149-2150-2151-2152-2153-2154-2155-2156-2157-2158-2159-2160-2161-2162-2163-2164-2165-2166-2167-2168-2169-2170-2171-2172-2173-2174-2175-2176-2177-2178-2179-2180-2181-2182-2183-2184-2185-2186-2187-2188-2189-2190-2191-2192-2193-2194-2195-2196-2197-2198-2199-2200-2201-2202-2203-2204-2205-2206-2207-2208-2209-2210-2211-2212-2213-2214-2215-2216-2217-2218-2219-2220-2221-2222-2223-2224-2225-2226-2227-2228-2229-2230-2231-2232-2233-2234-2235-2236-2237-2238-2239-2240-2241-2242-2243-2244-2245-2246-2247-2248-2249-2250-2251-2252-2253-2254-2255-2256-2257-2258-2259-2260-2261-2262-2263-2264-2265-2266-2267-2268-2269-2270-2271-2272-2273-2274-2275-2276-2277-2278-2279-2280-2281-2282-2283-2284-2285-2286-2287-2288-2289-2290-2291-2292-2293-2294-2295-2296-2297-2298-2299-2300-2301-2302-2303-2304-2305-2306-2307-2308-2309-2310-2311-2312-2313-2314-2315-2316-2317-2318-2319-2320-2321-2322-2323-2324-2325-2326-2327-2328-2329-2330-2331-2332-2333-2334-2335-2336-2337-2338-2339-2340-2341-2342-2343-2344-2345-2346-2347-2348-2349-2350-2351-2352-2353-2354-2355-2356-2357-2358-2359-2360-2361-2362-2363-2364-2365-2366-2367-2368-2369-2370-2371-2372-2373-2374-2375-2376-2377-2378-2379-2380-2381-2382-2383-2384-2385-2386-2387-2388-2389-2390-2391-2392-2393-2394-2395-2396-2397-2398-2399-2400-2401-2402-2403-2404-2405-2406-2407-2408-2409-2410-2411-2412-2413-2414-2415-2416-2417-2418-2419-2420-2421-2422-2423-2424-2425-2426-2427-2428-2429-2430-2431-2432-2433-2434-2435-2436-2437-2438-2439-2440-2441-2442-2443-2444-2445-2446-2447-2448-2449-2450-2451-2452-2453-2454-2455-2456-2457-2458-2459-2460-2461-2462-2463-2464-2465-2466-2467-2468-2469-2470-2471-2472-2473-2474-2475-2476-2477-2478-2479-2480-2481-2482-2483-2484-2485-2486-2487-2488-2489-2490-2491-2492-2493-2494-2495-2496-2497-2498-2499-2500-2501-2502-2503-2504-2505-2506-2507-2508-2509-2510-2511-2512-2513-2514-2515-2516-2517-2518-2519-2520-2521-2522-2523-2524-2525-2526-2527-2528-2529-2530-2531-2532-2533-2534-2535-2536-2537-2538-2539-2540-2541-2542-2543-2544-2545-2546-2547-2548-2549-2550-2551-2552-2553-2554-2555-2556-2557-2558-2559-2560-2561-2562-2563-2564-2565

၇၈  
သောကဗျာသောကဗျာသောကဗျာသောကဗျာသောကဗျာ  
၁၃ ဗျာသောကဗျာသောကဗျာသောကဗျာသောကဗျာသောကဗျာ  
သောကဗျာသောကဗျာသောကဗျာသောကဗျာသောကဗျာ  
သောကဗျာသောကဗျာသောကဗျာသောကဗျာသောကဗျာ

သောကဗျာသောကဗျာသောကဗျာသောကဗျာသောကဗျာ  
၇၈ သောကဗျာသောကဗျာသောကဗျာသောကဗျာသောကဗျာ  
သောကဗျာသောကဗျာသောကဗျာသောကဗျာသောကဗျာ  
သောကဗျာသောကဗျာသောကဗျာသောကဗျာသောကဗျာ

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

အထွေထွေ အချက်အလက်

အကျဉ်းချုပ် အချက်အလက်

အကျဉ်းချုပ် အချက်အလက်

အကျဉ်းချုပ် အချက်အလက်

၁၈၈၈ ခု ဇူလိုင်လ ၁၀ ရက်နေ့

အထွေထွေ အချက်အလက်

အကျဉ်းချုပ် အချက်အလက်

အကျဉ်းချုပ် အချက်အလက်

အကျဉ်းချုပ် အချက်အလက်

၇၀  
အသံသယသို့ ပြန်လည်  
သွားသောအခါ နေထိုင်ရာ  
အရပ်အဝန်းကို စစ်ဆေး  
ရန် အသံသယသို့ ပြန်လည်  
သွားသောအခါ နေထိုင်ရာ  
အရပ်အဝန်းကို စစ်ဆေး

ရန် အသံသယသို့ ပြန်လည်  
သွားသောအခါ နေထိုင်ရာ  
အရပ်အဝန်းကို စစ်ဆေး  
ရန် အသံသယသို့ ပြန်လည်  
သွားသောအခါ နေထိုင်ရာ  
အရပ်အဝန်းကို စစ်ဆေး

Handwritten text in a cursive script, likely a form of Indic script, on the left palm-leaf fragment. The text is arranged in approximately five horizontal lines.

Handwritten text in a cursive script, likely a form of Indic script, on the right palm-leaf fragment. The text is arranged in approximately five horizontal lines.

၁၂၈၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
ကျောက်တန်းတော်ကြီး  
ကျောက်တန်းတော်ကြီး  
ကျောက်တန်းတော်ကြီး  
ကျောက်တန်းတော်ကြီး  
ကျောက်တန်းတော်ကြီး

ကျောက်တန်းတော်ကြီး  
ကျောက်တန်းတော်ကြီး  
ကျောက်တန်းတော်ကြီး  
ကျောက်တန်းတော်ကြီး  
ကျောက်တန်းတော်ကြီး  
ကျောက်တန်းတော်ကြီး



၇၇

၇၇ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍  
 နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍  
 နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍  
 နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍

၇၈ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍  
 နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍  
 နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍  
 နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍ နှစ်မှစ၍

၁၂၂၂ ခုနှစ်မှစ၍ နေပြည်တော် မြို့နယ် အတွင်းရှိ ရွာများတွင်  
မြို့နယ်အတွင်းရှိ ရွာများတွင် နေထိုင်သူများ၏ နာမည်များကို  
စာတမ်းတင်စုစည်းခဲ့သည်။ ထိုစာတမ်းများကို နေပြည်တော်  
မြို့နယ်အတွင်းရှိ ရွာများတွင် နေထိုင်သူများ၏ နာမည်များကို

စာတမ်းတင်စုစည်းခဲ့သည်။ ထိုစာတမ်းများကို နေပြည်တော်  
မြို့နယ်အတွင်းရှိ ရွာများတွင် နေထိုင်သူများ၏ နာမည်များကို  
စာတမ်းတင်စုစည်းခဲ့သည်။ ထိုစာတမ်းများကို နေပြည်တော်  
မြို့နယ်အတွင်းရှိ ရွာများတွင် နေထိုင်သူများ၏ နာမည်များကို



နိဗ္ဗာန်သောတရားတို့ကို  
သိမြင်ရန်အတွက်  
သောတရားတို့ကို  
သိမြင်ရန်အတွက်  
သောတရားတို့ကို  
သိမြင်ရန်အတွက်  
သောတရားတို့ကို  
သိမြင်ရန်အတွက်

သောတရားတို့ကို  
သိမြင်ရန်အတွက်  
သောတရားတို့ကို  
သိမြင်ရန်အတွက်  
သောတရားတို့ကို  
သိမြင်ရန်အတွက်  
သောတရားတို့ကို  
သိမြင်ရန်အတွက်

Handwritten text in a script, likely Burmese, on the left side of the palm leaf. The text is arranged in several lines, with some characters appearing to be in a different script or dialect. The leaf has a small hole on the left side.

Handwritten text in a script, likely Burmese, on the right side of the palm leaf. The text is arranged in several lines, with some characters appearing to be in a different script or dialect. The leaf has a small hole on the right side.

စံးကတော့ကတော့ကတော့ကတော့ကတော့ကတော့

ကတော့ကတော့ကတော့ကတော့ကတော့ကတော့

ကတော့ကတော့ကတော့ကတော့ကတော့ကတော့

ကတော့ကတော့ကတော့ကတော့ကတော့ကတော့

ကတော့ကတော့ကတော့ကတော့ကတော့ကတော့

ကတော့ကတော့ကတော့ကတော့ကတော့ကတော့

ကတော့ကတော့ကတော့ကတော့ကတော့ကတော့

ကတော့ကတော့ကတော့ကတော့ကတော့ကတော့

၁၈၈၇ ခု ဇူလိုင်လ ၁၁ ရက်  
အောက်ပါ အရာများကို  
အောက်ပါ အရာများကို  
အောက်ပါ အရာများကို  
အောက်ပါ အရာများကို

အောက်ပါ အရာများကို  
အောက်ပါ အရာများကို  
အောက်ပါ အရာများကို  
အောက်ပါ အရာများကို

ကုသိုလ်သမ္ပုဒ် ၁၀၀ ပုဒ်တော်  
မိမိတို့၏ နာမည်ကို  
အသိအမှတ်ပြုရန်  
အသိအမှတ်ပြုရန်  
အသိအမှတ်ပြုရန်  
အသိအမှတ်ပြုရန်  
အသိအမှတ်ပြုရန်

ကုသိုလ်သမ္ပုဒ် ၁၀၀ ပုဒ်တော်  
မိမိတို့၏ နာမည်ကို  
အသိအမှတ်ပြုရန်  
အသိအမှတ်ပြုရန်  
အသိအမှတ်ပြုရန်  
အသိအမှတ်ပြုရန်  
အသိအမှတ်ပြုရန်

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့  
မိုးဒါးဘူမိမြို့နယ်၊ မိုးဒါးကျေးရွာ၊  
ရွာထဲမှာ ရွာသူရွာသား အများစု  
အားဖြင့် ဝတ်ဆင်သော ဝတ်စုံ  
အားဖြင့် ဝတ်ဆင်သော ဝတ်စုံ

အားဖြင့် ဝတ်ဆင်သော ဝတ်စုံ  
အားဖြင့် ဝတ်ဆင်သော ဝတ်စုံ  
အားဖြင့် ဝတ်ဆင်သော ဝတ်စုံ  
အားဖြင့် ဝတ်ဆင်သော ဝတ်စုံ  
အားဖြင့် ဝတ်ဆင်သော ဝတ်စုံ

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀

၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀  
၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀၁၁၂၃၄၅၆၇၈၉၁၀

၁။ နတ်တို့၏အားကိုးရာတို့သည်  
၂။ နတ်တို့၏အားကိုးရာတို့သည်  
၃။ နတ်တို့၏အားကိုးရာတို့သည်  
၄။ နတ်တို့၏အားကိုးရာတို့သည်  
၅။ နတ်တို့၏အားကိုးရာတို့သည်

၆။ နတ်တို့၏အားကိုးရာတို့သည်  
၇။ နတ်တို့၏အားကိုးရာတို့သည်  
၈။ နတ်တို့၏အားကိုးရာတို့သည်  
၉။ နတ်တို့၏အားကိုးရာတို့သည်  
၁၀။ နတ်တို့၏အားကိုးရာတို့သည်

အသံသရာ၌ နေထိုင်ရာ အသံသရာ၌  
အသံသရာ၌ နေထိုင်ရာ အသံသရာ၌  
အသံသရာ၌ နေထိုင်ရာ အသံသရာ၌  
အသံသရာ၌ နေထိုင်ရာ အသံသရာ၌  
အသံသရာ၌ နေထိုင်ရာ အသံသရာ၌  
အသံသရာ၌ နေထိုင်ရာ အသံသရာ၌

အသံသရာ၌ နေထိုင်ရာ အသံသရာ၌  
အသံသရာ၌ နေထိုင်ရာ အသံသရာ၌  
အသံသရာ၌ နေထိုင်ရာ အသံသရာ၌  
အသံသရာ၌ နေထိုင်ရာ အသံသရာ၌  
အသံသရာ၌ နေထိုင်ရာ အသံသရာ၌  
အသံသရာ၌ နေထိုင်ရာ အသံသရာ၌



Handwritten text in a script, likely Indic, on the left side of the palm leaf. The text is arranged in approximately five horizontal lines. The first line appears to be a header or title, while the subsequent lines contain the main body of the inscription. The script is finely etched into the surface of the dried leaf.

Handwritten text in a script, likely Indic, on the right side of the palm leaf. This section also consists of about five horizontal lines of text. The script is consistent with the one on the left side, suggesting a continuous or related inscription. The leaf is held in place by a central vertical strip, and the two halves are joined at the ends.

၁၀၀၀ နှစ်ကျော်ရှိပြီ။ သို့သော် မြန်မာနိုင်ငံတော်  
အတွင်း၌ အဓိကအားဖြင့် ရွှေ၊ ကြေး၊ လက်ဖက်ရည်၊  
ပဲနီ၊ ပဲစိမ်း၊ ပဲဖြူ၊ ပဲညို၊ ပဲလှော်၊ ပဲထုတ်၊ ပဲခေါက်၊  
ပဲချပ်၊ ပဲချောင်း၊ ပဲချောင်းကြီး၊ ပဲချောင်းငယ်၊ ပဲချောင်း  
ကြီးငယ်၊ ပဲချောင်းကြီးငယ်၊ ပဲချောင်းကြီးငယ်၊ ပဲချောင်း  
ကြီးငယ်၊ ပဲချောင်းကြီးငယ်၊ ပဲချောင်းကြီးငယ်၊ ပဲချောင်း

Handwritten Burmese script, likely a historical document or manuscript.

...  
...  
...  
...  
...

...  
...  
...  
...  
...

[illegible]

၁၂၈၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
မန္တလေးမြို့တွင်

မန္တလေးမြို့တွင်

မန္တလေးမြို့တွင်

မန္တလေးမြို့တွင်

၁၂၈၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့

မန္တလေးမြို့တွင်

မန္တလေးမြို့တွင်

မန္တလေးမြို့တွင်





မည်  
ပုဂံသို့မရပေမည်ဆိုလျှင်မရဘဲသွားမည်ဆိုလျှင်မရဘဲ  
သို့သွားမည်ဆိုလျှင်မရဘဲသွားမည်ဆိုလျှင်မရဘဲ  
သို့သွားမည်ဆိုလျှင်မရဘဲသွားမည်ဆိုလျှင်မရဘဲ  
သို့သွားမည်ဆိုလျှင်မရဘဲသွားမည်ဆိုလျှင်မရဘဲ  
သို့သွားမည်ဆိုလျှင်မရဘဲသွားမည်ဆိုလျှင်မရဘဲ

မရဘဲသွားမည်ဆိုလျှင်မရဘဲသွားမည်ဆိုလျှင်မရဘဲ  
သို့သွားမည်ဆိုလျှင်မရဘဲသွားမည်ဆိုလျှင်မရဘဲ  
သို့သွားမည်ဆိုလျှင်မရဘဲသွားမည်ဆိုလျှင်မရဘဲ  
သို့သွားမည်ဆိုလျှင်မရဘဲသွားမည်ဆိုလျှင်မရဘဲ  
သို့သွားမည်ဆိုလျှင်မရဘဲသွားမည်ဆိုလျှင်မရဘဲ

တစ်ခုခုရှိသောအခါမှစ၍ အသံအသွယ်ကို  
ညွှန်ပြရာတွင်ရှိသောအခါမှစ၍ အသံအသွယ်ကို  
အသံအသွယ်ကို ချုပ်ဆိုရာတွင် အသံအသွယ်ကို  
အသံအသွယ်ကို ချုပ်ဆိုရာတွင် အသံအသွယ်ကို

အသံအသွယ်ကို ချုပ်ဆိုရာတွင် အသံအသွယ်ကို  
အသံအသွယ်ကို ချုပ်ဆိုရာတွင် အသံအသွယ်ကို  
အသံအသွယ်ကို ချုပ်ဆိုရာတွင် အသံအသွယ်ကို  
အသံအသွယ်ကို ချုပ်ဆိုရာတွင် အသံအသွယ်ကို

၁၂၇၀ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
 ၁၂၇၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
 ၁၂၇၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
 ၁၂၇၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
 ၁၂၇၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့

၁၂၇၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
 ၁၂၇၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
 ၁၂၇၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
 ၁၂၇၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့  
 ၁၂၇၉ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့

၁၂၃၄၅၆၇၈၉၁၀၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀  
၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅  
၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉  
၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄  
၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉  
၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉  
၁၀၀၁၀၁၀၂၀၃၀၄၀၅၀၆၀၇၀၈၀၉၁၀၁၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀

၂၁၂၂၂၃၂၄၂၅၂၆၂၇၂၈၂၉၃၀၃၁၃၂၃၃၃၄၃၅  
၃၆၃၇၃၈၃၉၄၀၄၁၄၂၄၃၄၄၄၅၄၆၄၇၄၈၄၉  
၅၀၅၁၅၂၅၃၅၄၅၅၅၆၅၇၅၈၅၉၆၀၆၁၆၂၆၃၆၄  
၆၅၆၆၆၇၆၈၆၉၇၀၇၁၇၂၇၃၇၄၇၅၇၆၇၇၇၈၇၉  
၈၀၈၁၈၂၈၃၈၄၈၅၈၆၈၇၈၈၈၉၉၀၉၁၉၂၉၃၉၄၉၅၉၆၉၇၉၈၉၉  
၁၀၀၁၀၁၀၂၀၃၀၄၀၅၀၆၀၇၀၈၀၉၁၀၁၁၁၂၁၃၁၄၁၅၁၆၁၇၁၈၁၉၂၀

၁၀၄  
အသံသရာတို့ကိုယ်၌ မြို့တို့၌ အသံသရာတို့ကိုယ်၌  
အသံသရာတို့ကိုယ်၌ မြို့တို့၌ အသံသရာတို့ကိုယ်၌  
အသံသရာတို့ကိုယ်၌ မြို့တို့၌ အသံသရာတို့ကိုယ်၌  
အသံသရာတို့ကိုယ်၌ မြို့တို့၌ အသံသရာတို့ကိုယ်၌

အသံသရာတို့ကိုယ်၌ မြို့တို့၌ အသံသရာတို့ကိုယ်၌  
အသံသရာတို့ကိုယ်၌ မြို့တို့၌ အသံသရာတို့ကိုယ်၌  
အသံသရာတို့ကိုယ်၌ မြို့တို့၌ အသံသရာတို့ကိုယ်၌  
အသံသရာတို့ကိုယ်၌ မြို့တို့၌ အသံသရာတို့ကိုယ်၌

၇၂၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့  
တရားရုံးကြီးမှ အမှုကြီး  
အမှုကြီးအား အမှုကြီးအား  
အမှုကြီးအား အမှုကြီးအား  
အမှုကြီးအား အမှုကြီးအား

၇၂၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့  
တရားရုံးကြီးမှ အမှုကြီး  
အမှုကြီးအား အမှုကြီးအား  
အမှုကြီးအား အမှုကြီးအား  
အမှုကြီးအား အမှုကြီးအား

သို့၍ နေရာ၌ အလှူအတန်းများ ပြုလုပ်ပေးရန်  
အလှူအတန်းများ ပြုလုပ်ပေးရန် အလှူအတန်းများ  
အလှူအတန်းများ ပြုလုပ်ပေးရန် အလှူအတန်းများ  
အလှူအတန်းများ ပြုလုပ်ပေးရန် အလှူအတန်းများ

အလှူအတန်းများ ပြုလုပ်ပေးရန် အလှူအတန်းများ  
အလှူအတန်းများ ပြုလုပ်ပေးရန် အလှူအတန်းများ  
အလှူအတန်းများ ပြုလုပ်ပေးရန် အလှူအတန်းများ  
အလှူအတန်းများ ပြုလုပ်ပေးရန် အလှူအတန်းများ



၁၂၈  
ဗြဟ္မာလောက၌ ဘုရားရှိခိုးရာ၌ ဗြဟ္မာလောက၌  
၇၈၇ နေ့ နေ့၌ ဘုရားရှိခိုးရာ၌ ဗြဟ္မာလောက၌  
၇၈၇ နေ့ နေ့၌ ဘုရားရှိခိုးရာ၌ ဗြဟ္မာလောက၌  
၇၈၇ နေ့ နေ့၌ ဘုရားရှိခိုးရာ၌ ဗြဟ္မာလောက၌

ဗြဟ္မာလောက၌ ဘုရားရှိခိုးရာ၌ ဗြဟ္မာလောက၌  
၇၈၇ နေ့ နေ့၌ ဘုရားရှိခိုးရာ၌ ဗြဟ္မာလောက၌  
၇၈၇ နေ့ နေ့၌ ဘုရားရှိခိုးရာ၌ ဗြဟ္မာလောက၌  
၇၈၇ နေ့ နေ့၌ ဘုရားရှိခိုးရာ၌ ဗြဟ္မာလောက၌

Handwritten text in a cursive script, likely a historical document or manuscript. The text is written on a light-colored, possibly aged, paper or parchment. The script is dense and fills most of the page. There are two distinct circular holes punched through the paper, one on the left side and one on the right side, suggesting it was once part of a bound volume or a folder. The text is written in a single column, with some lines appearing to be underlined or separated by small gaps. The overall appearance is that of a well-preserved but aged historical record.

၁။ ပထမအကြောင်းမှာ ကံတော်ကောင်းစွာ ဖြစ်ပေါ်လာပြီး  
 သို့သော် အလုပ်အကိုင်များတွင် အားနည်းမှုများ ရှိနေပါသည်။  
 ၂။ ဒုတိယအကြောင်းမှာ ကံတော်ကောင်းစွာ ဖြစ်ပေါ်လာပြီး  
 သို့သော် အလုပ်အကိုင်များတွင် အားနည်းမှုများ ရှိနေပါသည်။  
 ၃။ တတိယအကြောင်းမှာ ကံတော်ကောင်းစွာ ဖြစ်ပေါ်လာပြီး  
 သို့သော် အလုပ်အကိုင်များတွင် အားနည်းမှုများ ရှိနေပါသည်။  
 ၄။ စတုတ္ထအကြောင်းမှာ ကံတော်ကောင်းစွာ ဖြစ်ပေါ်လာပြီး  
 သို့သော် အလုပ်အကိုင်များတွင် အားနည်းမှုများ ရှိနေပါသည်။

သောသမ္မာသမ္ဗုဒ္ဓါနာမဂ္ဂဗျူဟာ

နိမိတ္တဗျူဟာ၊ နိမိတ္တဗျူဟာ၊ နိမိတ္တဗျူဟာ၊

နိမိတ္တဗျူဟာ၊ နိမိတ္တဗျူဟာ၊ နိမိတ္တဗျူဟာ၊

နိမိတ္တဗျူဟာ၊ နိမိတ္တဗျူဟာ၊ နိမိတ္တဗျူဟာ၊

သောသမ္မာသမ္ဗုဒ္ဓါနာမဂ္ဂဗျူဟာ

နိမိတ္တဗျူဟာ၊ နိမိတ္တဗျူဟာ၊ နိမိတ္တဗျူဟာ၊

နိမိတ္တဗျူဟာ၊ နိမိတ္တဗျူဟာ၊ နိမိတ္တဗျူဟာ၊

နိမိတ္တဗျူဟာ၊ နိမိတ္တဗျူဟာ၊ နိမိတ္တဗျူဟာ၊

Handwritten text in Burmese script on the left palm-leaf, consisting of approximately five lines of text.

Handwritten text in Burmese script on the right palm-leaf, consisting of approximately five lines of text.

၁

တို့သည် အလွန် သနားစွာ အကူအညီ ပြုလုပ်ပေးသည်။  
ထိုအခါ အလွန် သနားစွာ အကူအညီ ပြုလုပ်ပေးသည်။  
ထိုအခါ အလွန် သနားစွာ အကူအညီ ပြုလုပ်ပေးသည်။  
ထိုအခါ အလွန် သနားစွာ အကူအညီ ပြုလုပ်ပေးသည်။  
ထိုအခါ အလွန် သနားစွာ အကူအညီ ပြုလုပ်ပေးသည်။

ထိုအခါ အလွန် သနားစွာ အကူအညီ ပြုလုပ်ပေးသည်။  
ထိုအခါ အလွန် သနားစွာ အကူအညီ ပြုလုပ်ပေးသည်။  
ထိုအခါ အလွန် သနားစွာ အကူအညီ ပြုလုပ်ပေးသည်။  
ထိုအခါ အလွန် သနားစွာ အကူအညီ ပြုလုပ်ပေးသည်။  
ထိုအခါ အလွန် သနားစွာ အကူအညီ ပြုလုပ်ပေးသည်။

॥ श्रीगणेशाय नमः ॥

महाराजस्य आज्ञांशुः ॥ १ ॥

၁။ ဤအကျဉ်းချုပ်သည် အောက်ပါအတိုင်း ဖြစ်ပေါ်ခဲ့သည်။

विष्णुसहस्रनाम स्तोत्रम्

॥ अथ श्रीगणेशस्तोत्रम् ॥

၁။ အသံသရာ၌ မှီလျက် ရှိသော သူတို့သည်  
မိမိတို့၏ အသံသရာ၌ မှီလျက် ရှိသော သူတို့သည်  
မိမိတို့၏ အသံသရာ၌ မှီလျက် ရှိသော သူတို့သည်  
မိမိတို့၏ အသံသရာ၌ မှီလျက် ရှိသော သူတို့သည်  
မိမိတို့၏ အသံသရာ၌ မှီလျက် ရှိသော သူတို့သည်

၂။ အသံသရာ၌ မှီလျက် ရှိသော သူတို့သည်  
မိမိတို့၏ အသံသရာ၌ မှီလျက် ရှိသော သူတို့သည်  
မိမိတို့၏ အသံသရာ၌ မှီလျက် ရှိသော သူတို့သည်  
မိမိတို့၏ အသံသရာ၌ မှီလျက် ရှိသော သူတို့သည်  
မိမိတို့၏ အသံသရာ၌ မှီလျက် ရှိသော သူတို့သည်

၂၆

ပထမဆုံးကတည်းက နေထိုင်ရာမှာ အသက် ၁၀ နှစ်ခန့်က  
 ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ်  
 ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ်  
 ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ်  
 ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ်

ပထမဆုံးကတည်းက နေထိုင်ရာမှာ အသက် ၁၀ နှစ်ခန့်က  
 ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ်  
 ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ်  
 ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ်  
 ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ် ခုတ်ချွတ်ချွတ်



Handwritten Burmese script on aged paper, likely a historical document or manuscript. The text is written in a cursive style across several lines.



